

ဆဲးလၢအါမံၤဆုၣ်ချ့ သန့ဒီး တၢ်မၤ တၢ်တၢ်ကျဲၤ ၂၀၂၄-၂၀၂၅ MHPAP

ပုၤကိးဂၤလၢအိၣ်ဒီးဆဲးလၢကိးထံးအါမံၤလၢအိၣ်လၢ Queensland အပူၤန့ၣ် ဒီးန့ၣ်ဝဲကမ္ဘၢဆုၣ်ချ့ တၢ်ကွၢ်ထွဲလၢ အပူၤဖျဲး, ကြးဘၣ် ဒီးဆဲးလၢလၢ အအိၣ်ဒီးတၢ်အစၢတၢ်သးထံးသး သ့ဝဲလီၤ.



MHPAP ကထးဂံၢ်ထးဘါန့ၣ် ဆုၣ်ချ့တၢ်အစၢတဖၣ်လၢ ဆဲးလၢအါမံၤပုၤဂီၢ်မုၢ်အဂီၢ်န့ၣ်လီၤ. ကပုၣ်ဃုာ်ဝဲဒၣ် ပုၤဂီၢ်မုၢ်တဖၣ်လၢ -

- အအိၣ်ဖျဲၣ်ဖဲကိးအီးစထြဲလံၤယါပူၤလၢ အမိၢ်ပာ် အဖံဖုတဖၣ် အိၣ်ဖျဲၣ်လၢကီၢ်ချ့
- သုးလီၤသုးကျဲဆူကိးအီးစထြဲလံၤယါအပူၤ ဒ်ပုၤဘၣ်ကီၢ်ဘၣ်ခဲ ထံၣ်ကိးသဲးတၢ်အိၣ်ကဒုတဖၣ်အသိး
- နယူစံလဲ(န) ထံကိးဖိလၢ အိၣ်ဒီးတဖၣ်တလီၤလံာ်ခိကီၢ်တဖၣ်
- ပုၤဖျိာ်ဃာ်တဖၣ်တလီၤလံာ်ခိကီၢ်လၢ အိၣ်ဒီးဆုၣ်ချ့ တၢ်ကွၢ်ထွဲ (Medicare) လၢ အိၣ်ဒီးတၢ်ဟံးပနီၣ်, ကဟံးဃုာ်ဝဲဒၣ် ကတီၢ်လီၤဆီ ပုၤမၤတၢ်ဖိ, ထံကိးအဂၤပုၤက့ၢ်ဖိဒီး ပုၤအဂုၤအဂၤ တဖၣ်လၢ အအိၣ်ဖဲတဖၣ်တလီၤလံာ်ခိကီၢ် ကျိၤကျဲအပူၤ
- အီးစထြဲလံၤယါ ကလံၣ်ထံးပီၣ်လဲၣ် ပုၤကိးဖိတဖၣ်



ဖဲအနံၣ် ၁၀ ဘျဲၣ်အတီၢ်ပူၤ MHPAP မုၢ်ဝဲဒၣ်ကျဲသန့အဆိကတၢ် တခါလၢ Queensland Health အဒူးအိၣ်ထီၣ်ဝဲလၢမုၢ်လၢကိၢ်ဆိဝဲတၢ်ကမၤဂ့ၤထီၣ်တၢ်အိၣ်ဆုၣ်ချ့လၢဆဲးလၢအါမံၤပုၤဂီၢ်မုၢ်အဂီၢ်န့ၣ်လီၤ.

MHPAP န့ၣ်ဘၣ်တၢ်ကွဲးသကိးအီၤလၢ ကရၢမၤသကိးတၢ်တဖၣ်, အဟံးဃုာ်ဝဲဒၣ်ဒီး ကမ္ဘၢပုၤတဝၢဒီးတၢ်ကရၢကရိၣ်ၣ်တဖၣ် ဒ်သိး ပုၤတဝၢအကလုာ်တဖၣ်ကအိၣ်ဖျဲၣ်ဖဲ ပကျဲသန့အပူၤလၢ ဆုၣ်ချ့ တၢ်မၤကျိၤကျဲခိၣ်သ့အဂီၢ်န့ၣ်လီၤ.

MHPAP ကဟ့ၣ်လီၤဝဲဒၣ် တၢ်ရဲၣ်တၢ်ကျဲတဖၣ်ဒီး ခိၣ်ခါဆိတဖၣ် လၢဆုၣ်ချ့တၢ်မၤကျိၤကျဲခိၣ်သ့အဂီၢ် ဒ်သိးပကမိဆၢကရၢဂ့ၤဂ့ၤလၢ ဆဲးလၢအါမံၤပုၤတဝၢ ဆုၣ်ချ့အတၢ်လိၣ်ဘၣ်တဖၣ်န့ၣ်လီၤ. Queensland Health အကကွၢ်စုၣ်ကယၢ်ဝဲ အတၢ်လဲၤထီၣ်လဲၤထီၣ် လၢတၢ်ကဒီးန့ၣ် MHPAP အတၢ်ကွၢ်ဖိဒီး တၢ်တၢ်ဟံးတဖၣ်အဂီၢ်န့ၣ်လီၤ.



Queensland Health စံးဘျူးဘၣ်ပုၤကိးဂၤလၢ မၤကဲထီၣ်လိၣ်ထီၣ် ကျဲသန့အီၤဖျိ ဟ့ၣ်နီၤလီၤအတၢ်လဲၤခိဖျိဒီး တၢ်ဟ့ၣ်ကူၣ်တဖၣ်ဘၣ်ဃး ကဘၣ်မၤဂ့ၤထီၣ် ဆဲးလၢအါမံၤ ပုၤတဝၢ အတၢ်အိၣ်ဆုၣ်ချ့ဒ်လိၣ်အဂ့ၢ်အယံၤလီၤ.



ဟ်ပနီၣ်တၢ်အတၢ်ကိၣ်လၢအကါဒိၣ်တဖၣ်

တၢ်တိၣ်ဟ်တဖၣ်

ပနၢ်ဟူတၢ်မနုၤလဲၣ်



တၢ်ဂ့ၢ်အကါဒိၣ်ပတီၢ် ၁
တၢ်ဒိသဒါဒီး တၢ်န့ၢ်လီၤ
တြီၤတၢ်ဒီးတံးန့ၢ်ဂ့ၢ်ဝိဆိ

- ပကထံၣ်လိာ်သးဒီးပုၤဆဲးလၢဂံၢ်ထံးအါမံၤတဖၣ်လၢ ကနၢ်ပၢၢ်အါထီၣ် တၢ်တၢ်တဖၣ်ဖဲ အကဒီးန့ၢ် ဘၣ်ခွဲးယၢ်ဒီး ဒီးန့ၢ်ဆူၣ်ချ့တၢ်အိၣ်မုၢ်အိၣ်ပၤအစၢအဂ့ၢ်တဖၣ်အဂီၢ်န့ၢ်လီၤ.
- ပကမၤသကိးတၢ်ဒီးဆဲးလၢအါမံၤပုၤတၢ်တဖၣ်လၢ ကတုၤထီၣ် ဆူၣ်ချ့တၢ်တိၣ်စၢၤမၤကျိၤကျဲၤတဖၣ် လၢ ကမၤန့ၢ်စၢၤတဲာ် တၢ်ဂ့ၢ်ကိတဖၣ်အိၣ်အဂီၢ်န့ၢ်လီၤ.
- ပကဆိၣ်ထွဲဝဲဆဲးလၢဂံၢ်ထံးအါမံၤပုၤတဖၣ်လၢ အကရဲၣ်ကျဲၤဝဲ နီၢ်ကစၢ်ဆူၣ်ချ့အဂီၢ်, ကဟးဆဲးတၢ်ဆါ ဒီး ကဒီးန့ၢ်ဆူၣ်ချ့ တၢ်တိၣ်စၢၤမၤကျိၤကျဲၤအဂီၢ်န့ၢ်လီၤ.

“သ့ၣ်ထီၣ်ပုၤတၢ်တၢ်ဒိသဒါအတၢ်သ့တၢ်ဘၣ် ဒိဖျါတၢ်မၤ လီၤတံၢ်ဝဲ တၢ်ဒိသဒါခိၣ်ခါဆိတဖၣ်န့ၢ် ဘၣ်တၢ်ဆိၣ်ထွဲအိၣ် ဂ့ၢ်လၢ ဆူၣ်ချ့ သရၣ်စဲၣ်နီၤလၢအိၣ်ဒီးကိၣ်စိလၢပုၤဘၣ် ဆၣ် ကဘၣ်မ့ၢ်ပုၤတၢ် တီၣ်ခိၣ်ရိၣ်မဲအဖီလၢန့ၢ်လီၤ.”



တၢ်ဂ့ၢ်အကါဒိၣ်ပတီၢ် ၂
တၢ်ကတိၢ်ကျိၣ်ထံတၢ်မၤလၢ
အဂ့ၢ်တဖၣ်ဒီး တၢ်ဆဲးကျိး
အတၢ်အိၣ်ယၤတဖၣ်

- ပကမၤလီၤတံၢ်လၢ Queensland Health ပုၤမၤတၢ်ဖိကသ့ၣ်ညါ လၢကဘၣ်မၤသကိးတၢ်ဒီးပုၤတဲာ်ကျိး ထံတၢ်တဖၣ် ဝဲလဲၣ်, အခါဖဲလဲၣ် ဒီးမနုၤအယီၤလဲၣ်အဂီၢ်န့ၢ်လီၤ.
- ပကဟ့ၣ်တၢ်ဂ့ၢ်တၢ်ကျိၤဆူ ပုၤကျိၣ်ဂံၢ်ထံးလီၤဆိတဖၣ်လၢ အနီၣ်ကစၢ်သးလီၤဝဲကျိၣ်အသိးန့ၢ်လီၤ.
- ပကက့ၢ်စ့ၣ်ကယၢ်ဒီး မၤဂ့ၢ်ထီၣ် ကျိၣ်တၢ်မၤစၢၤအကံၢ်အစီလၢ ပဟ့ၣ်ဝဲလၢပုၤဆါတဖၣ်အဂီၢ်, ကဟ်ဃုာ် ဝဲဒၣ် တၢ်ဆိၣ်ထွဲအါထီၣ် ကျိၣ်ပုၤမၤစၢၤတဖၣ်န့ၢ်လီၤ.

“ကျိၣ်တၢ်ကိတဖၣ်ဒီး အမၤဒီးတၢ်ဂ့ၢ်ကိတဖၣ်တၢ်ခါလၢ ပပုၤ တၢ်တၢ် ဆူၣ်ချ့တၢ်က့ၢ်ထွဲအဂီၢ်န့ၢ်လီၤ. ဖဲဆူၣ်ချ့တၢ်မၤကျိၤကျဲၤ ခိၣ်သ့ၣ်ပုၤ တၢ်စူးကါတၢ်တဲာ်ကျိးထံတၢ်မၤစၢၤလၢအိၣ်ဟ်တဖၣ် န့ၢ် တၢ်တသ့ၣ်ညါအိၣ်အါဘၣ်ဒီး စူးကါအိၣ်စ့ၣ်ဝဲဒၣ်လီၤ.”



တၢ်ဂ့ၢ်အကါဒိၣ်ပတီၢ် ၃
ဆူၣ်ချ့တၢ်မၤစၢၤတဖၣ်လၢ တၢ်
ပၤယၢ်အိၣ်န့ၢ် တၢ်ဒီးန့ၢ်အိၣ်
ညါ, သ့ၣ်ညါ သးအတၢ်တူၢ်
ဘၣ်ဒီး ဖိးလိာ်သးဒီးကလၢာ်
ဒူၣ်တၢ်ဆဲးတၢ်လၢတဖၣ်

- ပကသ့ၣ်ထီၣ်တၢ်ဆဲးတၢ်လၢတခါဖဲ Queensland Health တၢ်မၤစၢၤအပူၤလၢ အဟံၣ်ဝဲ ပုၤဆါတဖၣ် ဒီး ကပူၤဖျဲးလၢ တၢ်အိၣ်ကလၢာ်ဒွဲသန့ဒီး တၢ်က့ၢ်တလီၤတၢ်အဂီၢ်န့ၢ်လီၤ.
- ပကမၤအါထီၣ်ပုၤဆဲးလၢဂံၢ်ထံးအါမံၤတဖၣ်အနီၣ်ဂံၢ်ဖဲ ပုၤပၤဆုၢ်တၢ်ဒီး ကမံးတံာ်တဖၣ်အပူၤန့ၢ်လီၤ.
- ပကဆိၣ်ထွဲဝဲ ဆဲးလၢအါမံၤပုၤတၢ်တဖၣ်လၢ ကနၢ်ပၢၢ်ဒီး စူးကါအဝဲသ့ၣ်အခွဲးအယၢ်တဖၣ် ဖဲတၢ်ဒီး န့ၢ်ဆူၣ်ချ့တၢ်မၤစၢၤ အခါန့ၢ်လီၤ.
- ပကဒုးအိၣ်ထီၣ် တၢ်ရဲၣ်တၢ်ကျဲၤတဖၣ်လၢအကြးဘၣ်ဒီး တၢ်ဆဲးတၢ်လၢလၢ ကန့ၢ်လီၤစၢၤန့ၢ်ပုၤဆါအဂီၢ်ဒီး တူၢ်ဘၣ်ဝဲ တၢ်ပူၤဖျဲးလၢ ဆူၣ်ချ့တၢ်မၤကျိၤကျဲၤအပူၤအဂီၢ်န့ၢ်လီၤ.

“တၢ်မၤဂ့ၢ်ထီၣ်ဝဲညါန့ၢ်တၢ်မၤကျိၤကျဲၤတဖၣ်လၢ ကမၤလၢပုၤ ဝဲ ပပုၤတၢ်တၢ်လိာ်ဘၣ်တဖၣ်အဂီၢ်န့ၢ် အမ့ၢ်တၢ်ဂ့ၢ်အရံး ဒိၣ်, ဒ်အမ့ၢ် ဆဲးလၢအါမံၤကသံၣ်သရၣ်န့ၢ်လီၤတၢ်တဖၣ်န့ၢ် အ ကဘျးလၢ အနဲၣ်လီၤဝဲတၢ်မၤကျိၤကျဲၤအဘၣ်ဘူအပူၤလီၤ.”



တၢ်ဂ့ၢ်အကါဒိၣ်ပတီၢ် ၄
တၢ်မၤသကိး, တၢ်ပၣ်ဃုာ်ဒီး
တၢ်ဘျးစဲတဖၣ်လၢအဂ့ၢ်

- ပကသ့ၣ်ထီၣ်တၢ်ဘျးစဲလၢအဂံၢ်ကျၢၤဒီး အိၣ်ဒီးတၢ်ဟ်ကဲလၢ ဆဲးလၢအါမံၤပုၤတၢ်တဖၣ်.
- ဒ်သိးဆဲးလၢအါမံၤပုၤတၢ်တဖၣ် ကဒီးန့ၢ်ဝဲ ဆူၣ်ချ့တၢ်က့ၢ်ထွဲ ကညီအဂီၢ်ပကမၤသကိးတၢ်ဒီးဆူၣ်ချ့ တၢ်မၤအကျိၤအဒုတဖၣ်.
- ပကမၤသကိးတၢ်ဒီးပုၤတၢ်တၢ်ကရၢကရိတဖၣ်လၢ ကမၤလီၤတံၢ်ကျဲၤ တၢ်ဆိၣ်ထွဲဆဲးလၢအါမံၤပုၤတၢ် တဖၣ်လၢ ကဒီးန့ၢ်ဘၣ်ဆူၣ်ချ့ဒီး တၢ်အိၣ်မုၢ်အိၣ်ပၤအစၢအဂ့ၢ်ကတၢ်အဂီၢ်လီၤ.

“COVID-19 ကတီၢ်အပူၤပမၤလိန့ၢ်တၢ်အါမံၤလၢ အနဲၣ်ဖျါ ဝဲ ဆူၣ်ချ့ကိးကပၤဒီးတၢ်မၤသကိးတၢ်တဖၣ်န့ၢ် အရံးဒိၣ်ဆဲးအါ လဲၣ်, ကဟ်ဃုာ်ဝဲ တၢ်မၤသကိးတၢ်လၢပုၤတၢ်ဒီး ဂ့ၢ်ဝဲအဂၢၤတဖၣ်ဒ်သိး ကဘျးရဲၣ်ပုၤတၢ်တၢ်ဆူၣ်ချ့တၢ်ဂ့ၢ်ကိတဖၣ်အဂီၢ်န့ၢ်လီၤ.”



တၢ်ဂ့ၢ်အကါဒိၣ်ပတီၢ် ၅
ဆူၣ်ချ့ မ့ၢ်ဖိလၢမ့ၢ်လၢကလၢာ်အါ
မံၤဒီး ဆူၣ်ချ့တၢ်မၤလၢတူၢ်လီၤ
မ့ၢ်ကလၢာ်ဒူၣ်အါမံၤဒီး မၤတၢ်လၢ
ဖိးလိာ်သးဒီးကလၢာ်ဒူၣ်အါမံၤ

- ပကမၤလၢပုၤဝဲ တၢ်ဃုပုၤမၤတၢ်ဖိအသီလၢပုၤကိးဂၤဟ်ဃုာ်ဝဲ ကသ့အဂီၢ် ဒ်သိးကသ့ၣ်ထီၣ်ဆူၣ်ချ့တၢ် မၤဂံၢ်ဝဲလၢအိၣ်ဒီး ကလၢာ်အါမံၤန့ၢ်လီၤ.
- ပကဟ့ၣ်ဝဲတၢ်သိၣ်လိအကြးအဘၣ်တဖၣ်ဆူ Queensland Health ပုၤမၤတၢ်ဖိတဖၣ်အဂီၢ် ဒ်သိးက ဟ့ၣ်န့ၢ်လီၤ တၢ်က့ၢ်ထွဲလၢ ဆဲးလၢအပူၤတၢ်ပူၤဖျဲးဒီး တၢ်တြီၤဆါအဂီၢ်န့ၢ်လီၤ.
- ပကမၤလီၤတံၢ်လၢ Queensland Health ပုၤမၤတၢ်ဖိလၢ ဆဲးလၢဂံၢ်ထံးအါမံၤတဖၣ်န့ၢ် တူၢ်ဘၣ်တၢ် ဟ်လုာ်ဟ်ပုၤအိၣ်, တၢ်ဟ်ကဲအိၣ်ဒီး ဘၣ်တၢ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါအိၣ်ဖဲတၢ်မၤလီၤပုၤလီၤ.

“တၢ်လိာ်ဘၣ်အိၣ်လၢ ကမၤလီၤတံၢ်ကျဲၤ ဆဲးလၢဒီးတၢ်သ့တၢ်ဘၣ် ကလၢာ်အါမံၤကအိၣ်ဖဲ တၢ်မၤကျိၤကျဲၤအပူၤအဂီၢ်လီၤ. မ့တမ့ၢ်ဘၣ် န့ၢ်, ပပုၤတၢ်တၢ်နီၤ အတအိၣ်ဖဲ ဆူၣ်ချ့တၢ်မၤအပူၤ ဘၣ်န့ၢ်လီၤ. ပ ကဘၣ်အိၣ်ဒီးကလၢာ်အါမံၤပုၤမၤတၢ်ဖိန့ၢ်ဂံၢ် တၢ်သးထံးထံးဖဲ ပစရီ ပုၤဒီး ပုၤမၤတၢ်ဖိတဖၣ်န့ၢ် ကဘၣ်ဒီးန့ၢ်ဝဲ တၢ်သိၣ်လိလၢ တၢ်မၤသ ကိးတၢ်ဒီးပုၤဂီၢ်မ့ၢ်တဖၣ်လၢ ပပုၤတၢ်တဖၣ်အပူၤအဂီၢ်န့ၢ်လီၤ.”



တၢ်အကါဒိၣ်ပတီၢ် ၆
တၢ်ဂ့ၢ်ထၢဖျိၣ်ဒီးတၢ်ဃုထံၣ်သ့ၣ်ညါ
တၢ်လၢဘၣ်ဃးဒီးကလၢာ်ဒူၣ်အါမံၤ

- ပကမၤဂ့ၢ်ထီၣ်တၢ်ထၢဖျိၣ်ဒီး တၢ်ဟ်ထံးနီၤဖးတၢ်ဂ့ၢ်တၢ်ကျိၤ ဘၣ်ဃးဆဲးလၢအါမံၤပုၤတၢ်တဖၣ်လၢ က မၤဂ့ၢ်ထီၣ် ဆူၣ်ချ့တၢ်တိၣ်စၢၤမၤကျိၤကျဲၤအဂီၢ်.
- ပကဃုထံၣ်ညါအါထီၣ်ဘၣ်ဃး ဆူၣ်ချ့တၢ်ဂ့ၢ်ကိတဖၣ်လၢ အမၤဘၣ်ဒိဆဲးလၢအါမံၤပုၤတၢ်တဖၣ်အ ဂ့ၢ်.
- ပကဆဲးကျိးမၤသကိးတၢ်ဒီးဆဲးလၢအါမံၤပုၤတၢ်တဖၣ်လၢ တၢ်ဃုထံၣ်ညါတၢ်ဂ့ၢ်အဂီၢ် ဒ်သိးကနၢ်ပၢၢ် အါထီၣ် အဝဲသ့ၣ် ဆူၣ်ချ့အတၢ်လိာ်ဘၣ်ဒီး တၢ်အစၢတဖၣ်အဂီၢ်လီၤ.

“တၢ်အံၤအရံးဒိၣ်လၢကဘျးလီၤ တၢ်ဃုထံၣ်ညါတၢ်ဂ့ၢ်နီၤနီၤအဂီၢ်ဒီး မၤသ ကိးတၢ်ဒီးပပုၤတၢ်တဖၣ် ဖဲတၢ်ဟ်ထံးနီၤဖးကတၢ်ဒီး တၢ်ဃုထံၣ်ညါတၢ်အဂီၢ်လၢ ကမၤဂ့ၢ်ထီၣ် ပပုၤတၢ်တၢ်မၤစၢၤတဖၣ်လၢ အတုၤလီၤတီၤလီၤ ဒီး ကြးဝဲဘၣ်ဝဲလၢတၢ်ဆဲးတၢ်လၢန့ၢ်လီၤ.”

